



မူလဝင်ငွေအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအစီအစဉ် သီလဝါ

Income Restoration Program in Thilawa

ပြန်လည်နေရာချထားရေးနေရာတွင် ရေပေးဝေရေးအဖွဲ့ နှင့် အစည်းအဝေးပြုလုပ်ခြင်း (၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်)



၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် WUA ၏ စည်းမျဉ်းစည်းကမ်းများအကြောင်းကိုဆွေးနွေးသောအစည်းအဝေး ပွဲသို့ရေပေးဝေရေးအဖွဲ့ကော်မတီ၊အဖွဲ့ဝင်များနှင့် ရေပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။ရေပညာရှင်မှ ရည်ရွယ်ချက်နှင့်လမ်းစဉ်၊ သီလဝါရေပေးဝေခြင်းဝန်ဆောင်မှုအတွက်လိုအပ်ချက်များ၊ဖွဲ့စည်းပုံ ဇယား၊ ရေအသုံးပြုသူများ အဖွဲ့အစည်း (WUA) ၏ ပါဝင်မှုနှင့် လုပ်ငန်းတာဝန်များ၊ အသင်းအဖွဲ့လုပ်ဆောင်မှုအတွက်စည်းမျဉ်း စည်းကမ်းများ၊ ရေအသုံးပြုသူများအတွက်စည်းကမ်းနှင့်ပြစ်ဒဏ် ကြေးသတ်မှတ်ခြင်း တို့နှင့် သက်ဆိုင်သော အကြောင်းအရာများကို ရှင်းပြခဲ့ပါသည်။ထိုအပြင်ရေပညာရှင်မှစာရင်းကိုင်အတွက် လစာ ပေးရန်နှင့်ဘဏ်တွင်ငွေစုစာအုပ်ပြုလုပ်ရန်အတွက် ကော်မတီကို အကြံပြုပြောကြားခဲ့ပါသည်။ထိုအစည်းအဝေးပွဲတွင် ရေပညာရှင်မှ တက်ရောက်လာသူများ၏ ထင်မြင်ယူဆချက်များကို မေးမြန်းကာ အကြံဉာဏ်ပေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

Meeting with Water Users Association (WUA) at Relocation Site on 14th January 2017



Rules and Bylaws for WUA was discussed by Water Users Association Committee, members and Water Experts on 14th January 2017. JICA expert and IRP team explained about mission and vision, Outline of the water supply service in Myaing Thar Yar –Ward 3, Organizational Structure, Component and functions of the WUA, Rules of organizational activities and Rules for water use and Penalties. Moreover, JICA Expert recommended the committee to give the salary for an accountant and to open the bank account for saving passbook .At this meeting, she asked the desires and attitudes of participants regarding the Water Supply System and gave the suggestion.

ရေပေးဝေရေးစနစ်တည်ဆောက်မှုကို ကြီးကြပ်ခြင်း (၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ရက်)



ပြန်လည်နေရာချထားရေးနေရာအတွက် ရေပေးဝေရေးစနစ်ကို ရေကူးကျင်းပညာရှင်များ ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ ၏ ကြီးကြပ်မှုအောက်တွင် WEG အဖွဲ့မှ တည်ဆောက်ခဲ့ကြပါသည်။ ရေပေးဝေမည့်ရေစင်မှာ၅၀၀၀ဂါလံလံင်ဆွဲပြီး အလိုအလျောက်ရေ ပေးဝေနိုင်ပါသည်။ ရေအရင်းအမြစ်ကို အင်္ဂါစီတွင်းမှ ရရှိပြီး ရေတွင်းထဲရှိမော်တာမှရေကိုစုပ်ယူပြီးအုတ်ကန်သို့ရေဖြည့်ပေး သည်။ ရေကို အုတ်ကန်ထဲရှိ သဲအတွင်းသို့ ဖြည်းညင်းစွာ စီးဆင်းစေခြင်းဖြင့် ရေစစ်ထုတ်သည်။ ရေဖြန့်ဖြူးမည့်ရေစင်သို့ ရေမလွတ်စီထိုစစ်ထုတ်ထားသောရေနှင့်ကလိုရင်းပါဝင်သောရေကို ရေစစ်ရမည်။ရေစင်ပေါ်ရှိရေဖြန့်ဖြူးရေးကန်မှရေများကိုအိမ် ထောင်စုတစ်စုချင်းစီသို့ရေဖြန့်ဝေပေးပါသည်။ အင်္ဂါစီတွင်းအပေါ် ကန်နှင့် အိမ်တစ်အိမ်ချင်းစီ၏ ရေပိုက်ခေါင်းမှ ရေအရည်အသွေးကို သီလဝါရှိDOWAခါတ်ခွဲခန်းတွင်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါ သည်။ရေစစ်ထုတ်ပြီးနောက်ရေအရည်အသွေးသည် ပိုမိုကောင်း မွန်လာသည်။ အိမ်ထောင်စု တစ်စုချင်းစီအတွက် ရေမီတာတစ်လုံးစီ ကိုတပ်ဆင်ထားပြီး ဖြစ်ပါသည်။

Construction Supervision of Water Supply System (1st Jan ~ 31th Jan 2017)



Water Supply System for the relocation site has been constructed by Water Engineering Group (WEG) under the supervision of water experts and construction engineers. The capacity of the water supply tank is 5,000 gallon and it is fully automatic. The source of water is tube well and the water is pumped to the above ground tank by a submersible pump. The water is then filtrated by being passed through sand slowly in the above ground tank. The filtrated water is mixed with water containing a certain amount of chlorine before going to the supply overhead tank. Water is supplied to each household through gravity from the overhead water supply tank. The quality of water from the tube well, the overhead tank and a water tap at one household was analyzed at DOWA laboratory in Thilawa. The water quality is better after passing through the slow sand filter. A water meter is installed in each household.

ရေနံတိုင်းမြောင်းတူးဖော်ရေးအတွက် လိုအပ်သောတိုင်းတာမှုများကို ဆောင်ရွက်ခြင်း (၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်)

Providing the necessary measurements for construction of the drainage on 14 February 2017



၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထပ်တိုးပြန်လည်နေရာချထားမည့်နေရာတွင် ရေနံတိုင်းမြောင်းတူးဖော်ရေးအတွက် လိုအပ်သောတိုင်းတာမှုများကို ပြန်လုပ်ရန် တာဝန်ခံအင်ဂျင်နီယာများ၊ IRP အဖွဲ့နှင့် ညောင်ရိုင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဦးမင်းဇော်တို့မှ မြေတိုင်းတာရေးကုမ္ပဏီအား တိုင်းတာရန် လိုအပ်သောလမ်းကြောင်းများနှင့် တိုင်းတာရမည့် အချက်အလက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။

On 14th February, 2017 (Tuesday), Nyaung Waing VT Administrator, the consultant and IRP team met with surveyors to explain about the scope of work for survey. This is the preparatory survey for construction drainage near the relocation site.

ပြန်လည်နေရာချထားသောနေရာတွင်မြေဂရန်လျှောက်ထားရန်အတွက် မြေတိုင်းတာခြင်း (၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်)

Survey Department in the MOC conducted survey at the relocation site of zone A on 15th February 2017



၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၁၅ရက်နေ့တွင်ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အောက်ရှိမြေတိုင်းအဖွဲ့သည် သီလဝါအထူးစီးပွားရေးဇုန်(A)မှ ရွှေ့ပြောင်းပြန်လည်နေရာချထားသောနေရာတွင်မြေဂရန်လျှောက်ထားရန်အတွက် မြေတိုင်းတာခြင်းနှင့် ပြောင်းရွှေ့လူထုများထံမှ လိုအပ်သည့်စာရွက်စာတမ်းများကို ကောက်ခံခဲ့ပါသည်။

On 15th February, 2017 (Wednesday), land survey team under the Department of Urban and Housing Development in the Ministry of Construction conducted survey at 68 houses .In addition, the necessary documents from each household were collected to apply the land titles in Zone A.